

မ ဝ တိ က ဝ

အခန်း [၁]	ဗုဒ္ဓနဲ့ ဗုဒ္ဓဓမ္မ	၅
အခန်း [၂]	ဗုဒ္ဓရဲ့ ဘဝ	၇
အခန်း [၃]	ဓမ္မ	၁၁
အခန်း [၄]	အခြေခံတရား အချို့	၁၄
အခန်း [၅]	မြတ်သစ္စာ လေးပါး	၁၇
အခန်း [၆]	ရှစ်ပိုင်းပါ လမ်းမြတ်	၂၂
အခန်း [၇]	အတ္တဘဝကို ခွဲခြမ်းမှု	၂၈
အခန်း [၈]	ဘဝရဲ့ အခြေအနေမှန် (လက္ခဏာရေးသုံးပါး)	၃၂
အခန်း [၉]	ဝိညာဉ်မရှိ	၃၆
အခန်း [၁၀]	ဖန်ဆင်းရှင် ဒေဝမရှိ	၄၀
အခန်း [၁၁]	ပဋိစ္စသမုပ္ပါဒ်	၄၃
အခန်း [၁၂]	ကံတရား	၄၈
အခန်း [၁၃]	သံသရာ	၅၂
အခန်း [၁၄]	ဘဝမှာ မညီမျှမှု	၅၆
အခန်း [၁၅]	မဖြေတဲ့ မေးခွန်းများ	၆၁
အခန်း [၁၆]	စိတ်ပျိုးထောင်မှု (တရားထိုင်ခြင်း)	၆၅

အခန်း [၁၇]	နိဗ္ဗာန်	၆၉
အခန်း [၁၈]	ရဟန္တာ	၇၂
အခန်း [၁၉]	သံဃာ	၇၅
အခန်း [၂၀]	ကျင့်ဝတ်	၈၀
အခန်း [၂၁]	နိုင်ငံရေးအတွေးအခေါ်များ	၉၃
အခန်း [၂၂]	စီးပွားရေး အတွေးအခေါ်များ	၉၉
အခန်း [၂၃]	လူမှု သွန်သင်ချက်များ	၁၀၄
အခန်း [၂၄]	လွတ်လပ်ရေး	၁၁၈
-	ကျမ်းကိုး	၁၂၂

*

■ ESSENTIALS of BUDDHISM
Dr.S.A.Ediriweera

၁၂၅

* * *